

သူဇာရင်ကအရက်မပြတ်သာက်ခဲ့သော်လည်းယခု ~ နေ့ပြီ။ 他从前总是经常喝酒,现在已悔悟,不喝了。②醒悟;想通
 သတိထား ကဲ <dh-di' hta:> 留意,小心,警惕: သည်ထူကို ~ ပေါင်း။ 你跟这人打交道要注意。
 သတိထူ ကဲ <dh-di' htu> (诗) = သတိထား;
 သတိပွဲ၏နှစ် နဲ့ <dh-di' p-htan> 格言,铭言,座右铭
 သတိပေး ကဲ <dh-di' pei:> ①提醒: စားချိန်အောင်ချိန်ကိုပင်သူ
 များက ~ ယူရအောင်အလုပ်လုပ်သူဖြစ်သည်။ (他是个)连吃饭、睡觉都要别人提醒的忘我工作的人。②训诫,告诫: နှောင်ခါမျိုးမလုပ်ဖို့ ~ လိုက်ထား။ 告诫(他)以后不再干这种事。③警告: နောက်ထဲ့ ~ ခြင်း: 最后警告
 သတိပေါ်လေး။ ကဲ <dh-di' paw' yaw'> 麻痹大意: နဲ့မှ ~ လွှာပြု။ 不能稍有一点麻痹大意。
 သတိပူး ကဲ <dh-di' pyu:> = သတိမှု
 သတိပြန်ရ ကဲ <dh-di' pyan ya:> ①恢复知觉 ②回忆起
 သတိပြစ် ကဲ <dh-di' phyit> 留心,留神,小心: ပညာရှိ ~ ခဲ့ (成)智者千虑必有一失
 သတိပူး ကဲ <dh-di' mu> 注意,留心,小心: သတိမူးရှုံးမြင်
 (成)不留心观察就看不见山洞
 သတိမေ့ ကဲ <dh-di' mei:> ①忘记: အချို့ကားအသက်ငယ်
 သော်လည်း ~ တတ်၏။ 有些人年纪虽轻却很健忘。②昏厥,昏迷,不省人事
 သတိမေ့လေး။ ကဲ <dh-di' mei' yaw'> 大意,忘记
 သတိမဲ့ကြုံသား နဲ့ <dh-di' me' ky wet tha:> 【解】不随意
 肌
 သတိမြဲ ကဲ <dh-di' mye:> 警惕性高,有警觉性
 သတိယဉ် ကဲ <dh-di' shin> (书)留心,谨慎,注意
 သတိရှာ ကဲ <dh-di' ya:> ①苏醒: သတိပရတချက်ရတချက် 半
 昏迷状态 ②想起,怀念,思念: သတိတရရဖြစ်နေသည်။ 常
 常怀念。/ ~ အောက်ဆောင် 纪念礼物
 သတိရှိ ကဲ <dh-di' shi:> 注意到,留心
 သတိလက်ထဲတိပြစ် <dh-di' let lut phyit> 昏厥,昏迷,不省
 人事,失去警觉,麻痹大意
 သတိလစ် ကဲ <dh-di' lit> = သတိမေ့
 သတိလစ်လပ် ကဲ <dh-di' lit lat> = သတိလစ်
 သတိလစ်ဟင်း ကဲ <dh-di' lit hin:> = သတိလစ်
 သတိထူတ် ကဲ <dh-di' lut> 昏厥,昏迷,不省人事: လူနာမှာ
 ~ ငြေသည်။ 病人昏迷不省人事。
 သတိလေး။ ကဲ <dh-di' shaw'> 大意,疏忽,麻痹
 သတိဝိရိယာ နဲ့ <dh-di' w-ri' ya:> [巴]勤奋,勤勉,努力
 သတိသညာ နဲ့ <dh-di' thin nya> 注意力
 သတိသေဝေ နဲ့ <dh-di' than wei ga:> [巴]后悔,懊悔:
 ~ ရာသည်။ 后悔,懊悔。/ ~ ဖြစ်သည်။ 后悔,懊悔。
 သတိသဗ္ဗာ နဲ့ <dh-di' than b-zin> [巴]理智,警觉性

သထိ I နဲ့ <dh-di> ①【植】波罗榄 ②【动】生长在海里的
 大海螺 ③奴隶的子孙 II ကဲ <dh-di> 喜欢,不恶心,
 不腻味: ဘာမှာ ~ စာမျိုးပါဘူး။ 没发现有什么叫人恶心的地方。
 သထု ဗဲ <dh-de> (口)据说……,……云云
 သတော့ နဲ့ <dh-daw> (古)奴隶的第五代
 သတိသမီး နဲ့ <dh-do' th-mi:> ①新娘 ②年轻姑娘 ③准
 备穿耳环的姑娘
 သထိသား နဲ့ <dh-do' tha:> ①新郎 ②男青年
 သထိုး နဲ့ <dh-do:> 缅甸古代一种勋爵,意为“智勇”,是
 亲王的二等勋爵,官员的一级勋爵
 သထိုးဆွေး နဲ့ <dh-do: hswei> (诗)情郎,情哥
 သထိုးမဟာသရေစည်း နဲ့ <dh-do: m-ha th-rei si dhu> 缅甸
 独立后政府授予的一种称号,意为“智勇伟大光荣凯旋者”
 သထိုးသီရိသဗ္ဗာ နဲ့ <dh-do: thi ri'thu' d-ma> 缅甸独立后
 政府授予的一种称号,意为“智勇光荣理智”
 သထက် နဲ့ <dh-det> (古)奴隶子孙
 သထင်: နဲ့ <dh-din:> ①新闻,消息,情报: ~ ကား 新闻
 片 / ~ ဌာန 新闻社,通讯社 / ~ ဓာတ်ပုံ 新闻图片 /
 ~ ပေါ်နေဂျာ 新闻评论 / ~ အယ်ဒီတာ 新闻编辑 ②名
 誉,名声: ~ ပုံ 名声坏
 သထင်းကူး ကဲ <dh-din: ku:> 传播(消息)
 သထင်းကောင်း I နဲ့ <dh-din: kaun:> 声誉好 II နဲ့ <dh-
 din: gaun:> 好消息,喜讯,好名声: ~ ပါးလိုက်ရုံးမယ်။
 还得告诉你一个好消息。
 သထင်းကိုယ်စားလှယ် နဲ့ <dh-din: ko z-hle> 通讯社
 သထင်းကြား I နဲ့ <dh-din: gya:> 传闻: ~ နှင့်မပြောနဲ့။ 别
 谈论传闻。II ကဲ <dh-din: kya:> 听到消息,听说:
 ခင်ဗျာစားပွဲအောင်တယ်လို့ ~ ရတယ်။ 听说你考试通过了。
 သထင်းကြီး နဲ့ <dh-din: kyi:> 驰名,著名: ~ တဲ့ပင်းသမီး
 著名女演员
 သထင်းစာ နဲ့ <dh-din: za> 报纸: ~ ကွန်ဖုန်း 记者招待
 会 / ~ ဗျား ပွဲ 白报纸,新闻纸 / ~ ဆရာ 新闻工作者
 / ~ တိုက် 报社 / ~ ပညာ 新闻学 / ~ ရှင်းစားပွဲ 记
 者招待会
 သထင်းစံ နဲ့ <dh-din: zon> 各种各样的消息: ~ ရှင်းကွက်
 / ~ သိရေသာရှင်းကွက် 消息灵通方面
 သထင်းစဉ် နဲ့ <dh-din: zin> ①新闻周报 ②通讯刊物
 သထင်းဆိုး I နဲ့ <dh-din: hso:> 名声坏,声名狼藉 II
 နဲ့ <dh-din: zo:> 坏消息,恶耗
 သထင်းဆောင်သွေးရေး နဲ့ <dh-din: hset thwe yei:> 通讯联络
 သထင်းတိထူး နဲ့ <dh-din: to htwa> (报纸上)简讯